

ပုဒ္ဒ

မေးသူ- ဂျူဂျူ (ရန်ကုန်၊ ၂၀၁၀၂ ဖေဖော်ဝါရီလ ၁၇ ရက်)

၃။ ပုဒ္ဒမှာ အမေ၊ အဖေ၊ မယား၊ သား၊ မရှိဘူး။ လူ့ လောက နတ်လောက ဗြဟ္မာလောက ဆိုတဲ့ လောကတွေထဲ မှာ နိုင်းယုဉ်အပ်တဲ့ သူတစ်ယောက်မှ မရှိဘူး သူဟာ လူ နတ်ဗြဟ္မာ သတ္တဝါတို့ရဲ့ အပူဇော်ခံ ဆရာ ဖြစ်လာ တော်မူတယ်။ ပုဒ္ဒ အနက်ကို ပြောခြင်း ဖြစ်တယ်။ အလောင်းလျှာအနေနဲ့ ဘဝပေါင်း အသင်္ချေတိုင် အောင် ၁၀ ပါးပါရမီ ကျင့်ခဲ့တယ် နောက်ဆုံး ဆရာမရှိ အလိုလို သစ္စာလေးပါးကို သိမြင်ခဲ့တယ် (ပုဒ္ဒဝါဒပြသနာများ ဘိက္ခု အရိယဓမ္မ BA ကဖြေကြားထားသော စာအုပ် စာမျက်နှာ ၁၀၃၊ ၁၀၄) ဦးဌေးလွင် ပြောတာနဲ့ လွဲနေပြန်တယ်။

အခု သမီးထောက်ပြတဲ့ "ပုဒ္ဒမှာ အမေ၊ အဖေ၊ မယား၊ သား၊ မရှိဘူး။" ဆိုတဲ့ ပုဒ္ဒနဲ့ သမီး နားလည်ထားတဲ့ ဂေါတမ ဘယ်လို ကွာခြား ပါသလဲ။ သမီးပြောနေတာဟာ ပုဒ္ဒ ဆိုတဲ့ ဘွဲ့၊ ဂုဏ်ပုဒ်ကို ပြောနေတာ ဆိုရင် အဲ့ဒီ ဂုဏ်ပုဒ်အတွက် သဘောတူနိုင်ပါတယ်။ ဥပမာ- ဆရာမ ဂျူဂျူ ရယ်လို့ ဖြစ်လာရင်-၊ ဆရာမ ဆိုတဲ့ ဂုဏ်ပုဒ် ဘွဲ့ ဟာ ဝိသေသ စကားလုံးသာ ဖြစ်လို့ အဲ့ဒီ ဂုဏ်ပုဒ်နဲ့ ဘွဲ့ဟာ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ပါ။ ဒီတော့ အဲ့ဒီ ဂုဏ်ပုဒ်ကို လူအဖြစ် ပုဂ္ဂိုလ်သတ္တဝါ အဖြစ် သတ်မှတ်လို့ မရပါ။ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်လို့ အဖေ၊ သား၊ မယား၊ အမိ ဆိုတာ မရှိပါ။ ဥပမာ- သမ္မတကြီးနဲ့ သမ္မတမကြီးပေါင်းပြီး- သမ္မတမွေးလာတယ်။ သမ္မတမြေးတွေရတယ်လို့ ပြောလို့မရပါ။

ဒီနေရာမှာ သမီးယုံကြည်နေတဲ့ ပုဒ္ဒဆိုတာ ဂုဏ်ပုဒ် ပုဒ္ဒ မဟုတ်ဘဲ ဂေါတမပုဒ္ဒ ဖြစ်နေပါတယ်။ အန်ကယ် စွပ်စွဲတာ မဟုတ်ပါ။- သူဟာ လူ၊ နတ်၊ ဗြဟ္မာတို့ရဲ့ ဆရာလို့ ဆက်လက်ညွှန်းဆိုထားတာက သက်သေ ဖြစ်ပါ တယ်။ ဒါကြောင့် ဂေါတမ ပုဒ္ဒမှာ အဖေရှိတယ်၊ အမေရှိတယ်၊ မိန်းမရှိတယ်၊ သားသမီးရှိတယ်။ သူဘုရားဖြစ် ပြီးမှတောင် သားတော်ရာဟုလာက အမွေသွားတောင်းလို့ သာသနာ့အမွေပေးလိုက်သေးတယ်။ သူကိုယ်တိုင် မေ့နေတဲ့ သမီးတော် ဥပ္ပလဝဏ် ဆိုတာက ရှိသေးတယ်။ ထေရီအပါအဝင် မြန်မာပြန် စာမျက်နှာ ၂၂၂ ကို ဖတ် ကြည့်ပါ။

သစ္စာလေးပါး ဆိုတာ လောကနိယာမ ဓမ္မမျှသာ ဖြစ်ပါတယ်။ သေချာစိစစ်ကြည့်ပါ။ အဲ့ဒီ လောကနိယာမ ဓမ္မ ဆိုတာက အရိယဓမ္မရဲ့ စကားနဲ့ပဲ တိုက်ဆိုင်ကြည့်ရင် ဖြစ်တည်လာဘို့ "စိတ်" အဓိက ဖြစ်နေပြန်ပါတယ်။ (အပေါ် အပိုဒ်မှာ ဖတ်ကြည့်ပါ။) အဲ့ဒီ စိတ်က ဘယ်က လာပါသလဲ။ သစ္စာလေးပါး ဖြစ်လာတာ ဘာကြောင့်လဲ လို့ ကိုယ်တော်ဂေါတမက မပြောခဲ့လေသလား။ ဒါဆို အရိယဓမ္မ အဆိုအရ- ကိုယ်တော်ဂေါတမဟာ သူများ မတွေ့ သေးတဲ့တွေ့ရှိချက် အသစ်တစ်ခုကို တွေ့တဲ့ သိပ္ပံညာရှင် အဆင့်လောက်ပဲ ရှိနေမှာပေါ့။ ပထဝီပညာရှင် က ပထဝီနဲ့ ပတ်သက်ပြီး လေ့လာတယ်။ လေ့လာစဉ်က သူ့ဆရာစဉ်ပြောခဲ့ တွေ့ခဲ့တာတွေကို လေ့လာတယ်။ နောက်ဆုံးမှာ သူဟာ သူ့ဆရာများ မတွေ့သေးတဲ့ အချက်တစ်ခုကို သွားတွေ့တယ်။ - အလားတူပဲ သိပ္ပံပညာ ရှင်က သူ့လေ့လာတယ်။ နောက်ဆုံးမှာ သူ့ရှေ့က ဆရာစဉ် မတွေ့သေးတဲ့ အချက်တစ်ခုကို တွေ့ရှိတယ်။ ဒီလို နောက်ဆုံး အသစ်တွေ့ရှိမှုတိုင်းမှာ အဲ့ဒီ အတွက် သူ့ရှေ့က ဆရာမရှိပါ။ ဒီတော့ ကိုယ်တော်ဂေါတမလည်း ဒီလို

အဆင့်မျိုး ဖြစ်နေမလား။ တွေ့ရှိချက်ကို တွေ့သူကတော့ အဲ့ဒီအရာမှာ သူဟာ အခြားသူများအတွက် ဆရာဖြစ် သွားတာပဲ။ သူက ပထမ တွေတာကိုး။ ဒါလို အဆင့်ကို ဘုရားလို့ ခေါ်သလား- စဉ်းစားပေါ့။

(အစ္စလာမ်ကတော့ သစ္စာ တစ်ပါးပဲ ရှိတယ်ပြောပါတယ်။ သစ္စာ ဟာ သစ္စာပဲ လို့ ဆိုတာပါ။ ဒါကို တောင်ဟီးဒ် လို့ ခေါ်ပါတယ်။ သစ္စာ လေးပါးတို့ ငါးပါးတို့ ခြောက်ပါးတို့ ဆိုတာက သစ္စာ ဆိုတဲ့ အရာက ဖြန့်ထွက်လာတဲ့ နိယာမများသာ ဖြစ်ပါတယ်။ ခွဲထွက်တဲ့ နိယာမများကို ကိုယ်တော်ဂေါတမက လေးပါးတွေတော့ လေးပါးလို့ ပြောမှာပေါ့။ သူမသိသေးတာများ ရှိနေသေးရင် သမီးက ဘယ်လိုလုပ်မလဲ။-) သူ့ကို အကုန်သိသူလို့တော့ မတော်မရော် မစွပ်စွဲနဲ့နော်။ အကုန်မသိခဲ့ဘူးလို့ ပန်ခံထားတာတွေ ရှိပါတယ်။ ဒီအချက်ကိုလည်း ဆက်လက် ဆွေးနွေးစေလိုတယ်။

ဦးဌေးလွင်ဦး